

ဘုန်းအသေရ န၊ <phon: a-th-yei> 威德, 威严
 ဘမ်း I န၊ <ban:> [英 balm] 清凉油; ~ ဝဂ်ခိ 清凉油
 II က၊ <phan:> = ဖမ်း
 ဘုမ္မိနီ န၊ <bon m-zo:> 土地神
 ဘုမ္မိတီးငှက် န၊ <bon m-di: hnget> 【动】黄足鸫 Crocopus
 Phoenicopterus viridifrons (Burmese green pigeon)
 ဘုမ္မရာဇာ န၊ <bon m-ya za> 【植】蛇根木(萝芙木属) Rau-
 volfia Serpentina
 ဘုမ္မသိန် န၊ <phon: m-thein> = ဝုံးမသိန်
 ဘုမ္မိနက်သန် န၊ <bon mi' net than> = ဘုမ္မိနက်သန်
 ဘယ်ကလောက် နစ၊ <be' g-laut> 多么: ~ ကောင်းလိုက်မလဲ။
 该有多么好哇!
 ဘယ်ကြောင့် ကစ၊ <be' gyaun'> 为何, 为什么: ~ မအောင်
 မြင်သလဲ။ 为何不成功?
 ဘယ်နှာ နစ၊ <be' hna> (口) 哪个
 ဘယ်နှယ် နစ၊ <be' hne> 如何, 怎么: ကိုင်း။ ~ ရှိစ။ 怎么
 样?(表示, 我说的对吧!) / ~ ရှိရှိ 无论如何... / ~
 လုပ်မလဲ။ 怎么办? / ~ နေသလဲ။ 情况如何?
 ဘယ်နှယ်ကြောင့် နစ၊ <be' hne gyaun'> = ဘယ်ကြောင့်
 ဘယ်နှာဘယ်ဝါ နစ၊ <be' hna be' wa> 如何如何
 ဘယ် I န၊ <be> = ဗယ် II နစ၊ <be> 哪儿, 哪里, 哪个,
 怎么, 什么: ~ သွားမလဲ။ 上哪儿去? / ~ တုံး။ 上哪
 儿去? / ~ ဟုတ်မလဲ။ 哪里是这样呢?(你说得根本不
 对) / ~ ကျောင်းမှာနေသလဲ။ 在哪个学校读书? / ~
 ဟာမျိုးလဲ။ 哪一种呢? / ~ အချိန်ရှိပြီလဲ။ 几点点了? / ~
 လဲ။ 上哪儿去?
 ဘယ်ခါနဲ နစ၊ <be kha nan> (古) 何时
 ဘယ်ငါ နစ၊ <be hnga> 什么
 ဘယ်စာ နစ၊ <be za> = ဘဇာ
 ဘယ်ဇာ နစ၊ <be za> = ဘဇာ
 ဘယ်တော့ နစ၊ <be daw'> (口) 何时, 几时
 ဘယ်တော့မှ နစ၊ <be daw' hma'> 决不, 任何时候也不...
 ...: ရန်သူကို ~ အညံ့ခံဘူး။ 决不向敌人投降。
 ဘယ်တုန်းက နစ၊ <be don: ga'> (口) 什么时候(表示过
 去): ~ လာသလဲ။ 什么时候来的呢?
 ဘယ်ခင်း နစ၊ <be: din:> = ဘယ်ခင်း
 ဘယ်နှခါ နစ၊ <be nan' kha> 何时
 ဘယ်နှခါခါ န၊ <be nan a-kha> = ဘယ်နှခါခါ
 ဘယ်နှခါခါ နစ၊ <be nan yaw: kha> 何时
 ဘယ်နှခါခါခါ နစ၊ <be nan yaw: a-kha> = ဘယ်နှခါခါ
 ဘယ်နှ နစ၊ <be hn-> 几, 多少
 ဘယ်နှင် နစ၊ <be hn-> 几, 多少(常与量词连用): မောင်နှမ
 ~ ယောက်ရှိသလဲ။ 兄妹几个? / ~ မျိုးရှိသနည်း။ 有几
 种?

ဘယ်ပုံ ကစ၊ <be pon> 怎样, 怎么
 ဘယ်ပုံဘယ်နည်း ကစ၊ <be pon be ni:> = ဘယ်ပုံ
 ဘယ်မည်သော နစ၊ <be myi dhaw:> (书) 什么样的
 ဘယ်မျှ ကစ၊ <be hmya'> (书) 多少, 多么
 ဘယ်မျှလောက် ကစ၊ <be hmya' laut> (书) 多少
 ဘယ်ယာရင် န၊ <be ya rin> [英 bearing] 轴承
 ဘယ်ယပ် န၊ <be yat> (土瓦方言) 客厅
 ဘယ်ရီသီး န၊ <be ri dhi:> [英· 緬 berry + သီး] 浆果
 ဘယ်ရီဘယ်ရီ န၊ <be ri be ri> [英 beri beri] 脚气病
 ဘယ်ရွှေ, ဘယ်မျှ ကစ၊ <be ywei' be hmya'> (书) = မည်
 ရှိမည်မျှ
 ဘယ်လို ကစ၊ <be lo> (口) 怎样, 如何
 ဘယ်လိုကဘယ်လိုနဲ့ ကစ၊ <be lo ga' be lo ne'> 怎么样, 如
 何: ဒါဖြင့် ~ ရေးတဲ့စာနဲ့ပြောတဲ့စာရယ်လို့ဖြစ်လာသလဲ။ 那么
 书面语和口语是怎么形成的呢?
 ဘယ်လိုဘယ်ညာ ကစ၊ <be lo be nya> (口) 怎么样, 如何
 ဘယ်လောက် ကစ၊ <be laut> (口) ① 几, 多少, 若干: ဒိရွာမှာ
 လယ် ~ ရှိသလဲ။ 这个村子有多少亩田? ② 多么: ဒီပြပွဲ
 ကိုကြည့်ရမည် ~ ကောင်းလိုက်မလဲ။ 如能看到这个展览该有
 多好哇!
 ဘယ်လောက်မှ ကစ၊ <be laut hma'> (口) = ဘယ်လောက်မျှ
 ဘယ်လောက်မျှ ကစ၊ <be laut hmya'> (书) 没有多少: အချိန်
 ~ မကြာသေးဘူး။ 没多久。
 ဘယ်ဝယ်ဘယ်သို့ နစ၊ <be we be dho'> (书) 何处, 哪里
 ဘယ်သူ နစ၊ <be dhu> 谁: သူ ~ လဲ။ 他是谁? / ~ ဝေ
 သေတေမာပြုံးရော။ (成) 不管别人死活, 鄂德身体好就行
 了。喻: 各人自扫门前雪, 莫管他人瓦上霜。
 ဘယ်သူဘယ်ဝါ I နစ၊ <be dhu be wa> 谁 II န၊ <be dhu
 be wa> 某一个人
 ဘယ်သောအခါ နစ၊ <be dhaw: a-kha> = ဘယ်နှခါခါ
 ဘယ်သို့ဘယ်ညာ I နစ၊ <be dho' be nya> (书) 怎么样, 如
 何 II န၊ <be dho' be nya> 如此如此, 这般这般
 ဘယ်သို့ဘယ်ဝါ ကစ၊ <be dho' be wa> 如何, 怎样
 ဘယ်သို့လျှင် ကစ၊ <be dho' hlyin> (书) 怎么, 如何
 ဘယ်သံ န၊ <be dhan> = ဗယ်သံ
 ဘယ်သင်း နစ၊ <be dhin:> (口) 哪个
 ဘယ်သင်းဘယ်ဟာ နစ၊ <be dhin: be ha> (口) 哪个
 ဘယ်ဟာ နစ၊ <be ha> (口) 哪个
 ဘွာ အ၊ <bwa> (游戏用语) 不算: ~ ~ 不算, 不算!
 ဘွာခတ် က၊ <bwa khat> ①(做游戏时) 要求暂停或因未
 准备好要求先不开始 ②收回某句话, 不算数
 ဘွာထိုင် န၊ <bwa dain> = ဘွာထိုင်
 ဘွား န၊ <bwa:> 祖母; 外祖母
 ဘွားကနဲ ကစ၊ <bwa: g-ne:> 突然(出现): ~ ပေါ်လာပါ